

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ  
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန



လူထုဗဟိုပြု စီမံကိန်း

လူထုဗဟိုပြုစီမံကိန်း

(ဒုတိယနှစ်စက်ဝန်း)

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan

မိတ်စာအနောက် (၂) ကျေးရွာ၊ ဝက်မကျေးရွာအုပ်စု  
ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်

၂၀၁၇ ခုနှစ်၊ ဇွန်လ

မာတိကာ

စာမျက်နှာ

၁။ မြို့နယ်မြေပုံ

.....

၂။ ကျေးရွာမြေပုံ(တည်နေရာ)

.....

၃။ အုပ်စုတွင်ပါဝင်သောကျေးရွာများစာရင်း

.....

၄။ ကျေးရွာအခြေခံအချက်အလက်များ(ကျေးရွာသမိုင်းကြောင်း)

.....

၅။ လူထုပူးပေါင်းပါဝင်သော လူမှုဆန်းစစ်ခြင်းနှင့်

.....

အကဲဖြတ်ခြင်းလုပ်ငန်းစဉ်(PSA/PRA)အကျဉ်းချုပ်ဖွဲ့စည်းရေး

၆။ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်အတွက်အသုံးပြုခဲ့သော

.....

PRA tools များနှင့်တစ်ခုချင်းစီအတွက်သုံးသပ် ချက်များ

၇။ ကော်မတီဝင်များရွေးချယ်ခြင်းနှင့်

.....

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ

၈။ ကျေးရွာအချက်အလက်(ပုံစံ-၁)

.....

၉။ စီမံကိန်းစက်ဝန်းအချိန်ဖွဲ့စည်းရေး(ပုံစံ-၂)

.....

၁၀။ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ်(ပုံစံ-၃)

.....

၁၁။ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း(ပုံစံ-၄)

.....

၁၂။ အစည်းအဝေးမှတ်တမ်းများ



.....

၁၃။ ကဏ္ဍအလိုက်ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

.....

# ပလက်ဝမြို့နယ်အညွှန်းမြေပုံ

စာမျက်နှာ



ရည်ညွှန်းချက်

ရခိုင်ပြည်နယ်


- ၁။ ခိုင်ခံ့တော်နယ်နိမိတ်
- ၂။ ပြည်နယ်နယ်နိမိတ်
- ၃။ မြို့နယ်နယ်နိမိတ်
- ၄။ မြို့/အုပ်စု/ကျေးရွာ
- ၅။ မြစ်/ချောင်း
- ၆။ ကျေးရွာအုပ်စုနယ်နိမိတ်



മിഷൻ പ്രവേശന കേന്ദ്രം

പാലക്കാട് / കോളേജ് റോഡ്

പ്രവേശന കേന്ദ്രം



മിഷൻ കേന്ദ്രം

പാലക്കാട് റോഡ്

മിഷൻ കേന്ദ്രം

മിഷൻ കേന്ദ്രം

മിഷൻ കേന്ദ്രം

ဖိတ်စာဝ(၂) ကျေးဇူး သမိုင်း နကြောင်း

ဖိတ်စာဝ(၂) ကျေးဇူး သည် ဥပဒေပြုနယ်၊ လက်ဝဲမြို့နယ်


ဖက်၌ နေထိုင်တတ်ပါသည်။ ဤစာ ဘေးနားတွင် တောင်တန်းများ နှင့် လယ်ကွင်းများ ဝန်းရံထားကာ မြို့စားများ၏ ကမ်းတွင် တည်ရှိပါသည်။ နန်း၊ နန်းခြံ၊ ကျေးဇူးနှင့် ဆက်သွယ်ရန် လွယ်ကူပါသည်။

စစ်က ဆက်သွယ်ရန် ရေလမ်း နှင့် ဆိုင်ကပ်လမ်းကို နားထား

ရ ဖို့၊ တောင်ယာ၊ လယ်ယာ သည် တို့ကိုလုပ်ကိုင် ကြပါသည်။ မြေယာ မဲ့သူများ ဖို့၊ ကြံ့က ကျမ်း၊ နေလုပ်ကိုလည်း လိုက်နာ နေထိုင်ကြပါသည်။  
စိတ်ထား ခုနားဖြင့် ခုခုပေါင်း (၇၂) ခုရှိပြီး နေထိုင်ကြသော မြို့များမှာ မြို့နယ်၊ တို့အကြောင်းပါသည်။ ကျား ဦးရေ မြား (၁၀) ဦး၊ မ. ဦးရေ (၂၅၀) ဦးရှိပြီး ခုခုပေါင်း (၃၅၀) ဦးရှိပါသည်။ ဆီချက် လွယ်တော့ နေရာ များမှာ မပျက်စီးသဖြင့် နယ်ကမ်း ဂွမ်ချို များ မကြုံစေပါ။


စစ်က ဝန်ဆောင်မှု ဖြစ်သော စာသင်ကျောင်း၊ ဆေးခန်း

ဆေးရုံ များ လုံလောက်စွာ မရှိပါ။ ဤစာ ကျမ်း၊ စာရေး၊ မပညာ ရေးသည် စိတ်ကွဲ ဖြစ်သော ဖိတ်စာဝ(၂) ကို ဖြစ်ကြပါသည်။ ကျေးဇူး စာရေး နည်း နည်း ဖြစ်သော သစ်၊ ဝါး၊ ထင်း များကိုလည်း ခုနားတွင် ရောင်း ချ ခား တွက် ခြင်းကြပါသည်။ ကိုင်း၊ ကျွန်း၊ မြေဗျာရှိသော သီးခြား ၂ များကို တည်ထောင် ခြင်းကြား ရေအောက်တွင် ခားတောင် ကြပါသည်။

မှတ်တမ်း ရေးသူ  
  
ဦးစောင့်မျှော်  
CF



ආලෝකයේ වර්ණ වෙනස් කිරීමේ පර්යේෂණය





အရေးကြီးပြခြေပုံ ချဉ်း ဘယ်ချက်

ဤကျေးဇူးတင်မှုများသည် အချက်အလက်များ၊ ခန့်မှန်းချက်များ၊ ကောင်းမွန်လှပါသည်။  
ဒေသထွက်ကုန်များဖြစ်ပြီး ဖြစ်သွားပါသည်။ သို့သော်လည်းကောင်း၊ နေရာအရပ်ရပ်တွင်  
ရရှိနိုင်ပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။  
လုပ်ကိုင်မှုများ၊ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။  
အချက်အလက်များ၊ ခန့်မှန်းချက်များ၊ ကောင်းမွန်လှပါသည်။ သို့သော်လည်းကောင်း၊  
နေရာအရပ်ရပ်တွင် ရရှိနိုင်ပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။  
လုပ်ကိုင်မှုများ၊ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။

အချက်အလက်များ၊ ခန့်မှန်းချက်များ၊ ကောင်းမွန်လှပါသည်။ သို့သော်လည်းကောင်း၊  
နေရာအရပ်ရပ်တွင် ရရှိနိုင်ပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။  
လုပ်ကိုင်မှုများ၊ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။  
အချက်အလက်များ၊ ခန့်မှန်းချက်များ၊ ကောင်းမွန်လှပါသည်။ သို့သော်လည်းကောင်း၊  
နေရာအရပ်ရပ်တွင် ရရှိနိုင်ပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။  
လုပ်ကိုင်မှုများ၊ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။ ဖြစ်သွားပါသည်။

ချဉ်း ဘယ်ချက်  
ဦးစီးအရာရှိ  
ခန့်မှန်းချက်များ

പ്രോജക്ടുകളിലെ പങ്കാളിയായ പദ്ധതികളിലെ: ഉദ്യോഗാലയം

പ്രോജക്ട് (PRA/PSA) കമ്പനിയിൽ ചേർന്നു

പ്രോജക്ട്

പ്രോജക്ട്, പദ്ധതികൾ

പ്രോജക്ട് - പ്രോജക്ട് പദ്ധതികളിലെ: (PRA)

- പ്രോജക്ട് പദ്ധതികളിലെ: പദ്ധതികളിലെ: പദ്ധതികളിലെ:

- പ്രോജക്ട് പദ്ധതികളിലെ: പദ്ധതികളിലെ:

- പ്രോജക്ട് പദ്ധതികളിലെ: പദ്ധതികളിലെ:

- പ്രോജക്ട് പദ്ധതികളിലെ: പദ്ധതികളിലെ:

പ്രോജക്ട് പദ്ധതികളിലെ:

- പ്രോജക്ട് പദ്ധതികളിലെ: പദ്ധതികളിലെ:

- പ്രോജക്ട് പദ്ധതികളിലെ: പദ്ധതികളിലെ:

- പ്രോജക്ട് പദ്ധതികളിലെ: പദ്ധതികളിലെ:

- പ്രോജക്ട് പദ്ധതികളിലെ: പദ്ധതികളിലെ:




ဆင်းရဲ၊ ငါး၊ ဘာခွဲခြား ဖွဲ့ပြုစေရမည် ဆုံးသတ်ချက်

ထိုအခါ (၂) ကျေးဇူး နှင့် ဥစ္စာများ ခွဲခြား စိတ်ဖြာ စေ့လာ  
ချက်အရ ဖိစီးမှု ဖြစ်ပေါ်နေပါက များမည်ဖြစ်ပြီး ကဆုန် (၃) ဆင့် ခွဲခြားသတ်  
မှတ်ရပါမည်။ ၎င်းတို့မှာ ငါး၊ သာ၊ ကလေး၊ ကလေး၊ ဆင်းရဲ စသည့်တို့  
ဖြစ်သည်။

ငါး၊ သာ ဖွဲ့ပြု စေရမည် ကျွန်ုပ်တို့ နည်းပါး ဖြစ် ကျန်သည့်  
စေရမည် ကျွန်ုပ်တို့ များ များ လှပါသည်။ ၎င်း ကြံစည်ခြင်း၊ စား၊ ဖြင့်  
ကလေး၊ ကလေး နှင့် ဆင်းရဲ မြင့်စေရမည်။ စား စိတ်ဖြာ ဖွဲ့ပြု ကျွန်ုပ်တို့


ဆင်းရဲ မြင့် စေရမည် များ သည် လက်လှည့်လက်ခား ဝမ်း၊ စား  
မျှတမှု ကျွန်ုပ်တို့ များ များ များ များ များ များ များ များ များ များ များ  
ကလေး များ များ များ များ များ များ များ များ များ များ များ များ များ  
ကျောင်း သာ ကျွန်ုပ်တို့ ကလေး များ များ ကျွန်ုပ်တို့ ကလေး များ များ  
ကို အား ဖြစ်စေ စေ ဖြစ် များ များ များ များ များ များ များ များ များ

ဤကျေးဇူး နှင့် ဆင်းရဲ ချစ် သာ ခြံပုံ စေ့ လာ ခြင်းဖြင့်  
ဤကျေးဇူး ဆင်းရဲ မြင့် စေရမည် များ များ လာ သည် ကျွန်ုပ်တို့  
ဆင်းရဲ၊ ငါး၊ သာ တို့ ကျွန်ုပ်တို့ များ များ များ များ များ များ များ များ

ဆုံးသတ်ချက်  
  
ဦးစောထွန်း  
CF

# පරිභ්‍රමණ චක්‍රය

ඡායාරූප (1)



— රතු:   
 — කළු:   
 — ඔ

ပဋိကုမ္ပဏီ သုံးသပ်ချက်

ထိစာ(၂) ကျေးဇူး နှင့် ကျား/မ ရေးရာ ပဋိကုမ္ပဏီသည်

ကမ်းခြံ သား၊ ကမ်းခြံ သား၊ ဝါးစွန်း ကမ္ဘာ့ကုမ္ပဏီလီမိတက်၊ သော ကွင်း၊ ကမ်းခြံ  
များ သက်တမ်း ထားခြင်း ဖြစ်ပါသည်။

ကမ်းခြံ သား/သား၊ ဂျပန်နှင့် များကို ကမ်းခြံ ကား (၁၀) များ ခွဲထားပါသည်။

- |                             |                                     |
|-----------------------------|-------------------------------------|
| (၁) အလုပ်လုပ်ကိုင်နေထိုင်ရာ | ကျား 100% မ 100%                    |
| (၂) ဦးဆောင်မှု              | က 90% မ 50%                         |
| (၃) ဝင်ရောက်မှု             | က 80% မ 40%                         |
| (၄) အိမ်ထောင် ဆက်သွယ်မှု    | က 30% မ 100%                        |
| (၅) ပုံစံပြုမှု             | က ၂၀% မ 60%                         |
| (၆) ပစ္စည်း                 | က 100% မ 100%                       |
| (၇) ပစ္စည်း ပြင်ဆင်မှု      | က 30% မ 40%                         |
| (၈) ဆုံးဖြတ်မှု             | က 100% မ 50%                        |
| (၉) အခြား ပြင်ဆင်မှု        | က 100% မ 70%                        |
| (၁၀) မပြုလုပ်ရန်            | က 70% မ 50% စသည့်အတိုင်း ဖြစ်ပါသည်။ |

သုံးသပ်ချက် ကို ကမ်းခြံ သား၊ သားများ နှင့် ဂျပန်နှင့် များ

အခြား သားများ ဖြစ်သည်ကို တွေ့ရှိရပါသည်။ ကမ်းခြံ သား များ ထက်

ကမ်းခြံ သား များ နှင့် ဂျပန်နှင့် များ သက်တမ်း တွေ့ရှိရပါသည်။

သုံးသပ်သူ 

ဦးစောစော  
၄

ආර්ථික ප්‍රදානය:

වර්ෂ 2017 (1)

ප්‍රවර්ගය: ආ	අඩු වැටුප්	මධ්‍යම වැටුප්	උසුල් වැටුප්	මුදල්	විදුලි	මුදල්	අඩු වැටුප්	මුදල්	මධ්‍යම වැටුප්	උසුල් වැටුප්	මුදල්	මධ්‍යම වැටුප්	උසුල් වැටුප්	මුදල්	අඩු වැටුප්
වැටුප්:							මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්
විදුලි:	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්
මුදල්:	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්
විදුලි 2:				මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්	මුදල්
වැටුප්:											මුදල්				මුදල්
වැටුප්:	මුදල්														මුදල්
මුදල්:															මුදල්
වැටුප්:	මුදල්	මුදල්	මුදල්								මුදල්	මුදල්			මුදල්
වැටුප්:				මුදල්	මුදල්	මුදල්									මුදල්
වැටුප්:															මුදල්


ရာသီခွင်ဇယား: သုံးသပ်ချက်

ကျေးဇူး ဖြစ်ရာ ရာသီခွင်ဇယား: ၂၀၂၁ ခု ရာသီခွင်ဇယား  
ဧည့်သည်များ လှည့်ပတ်: များ၊ ပွဲလမ်း: သဘင် များ၊ ကျောင်း ဖြစ်ပေါ် တော်မူ  
ကမ်း ရေးဆွဲ ခြင်း: ဖြစ်သည်။

တောင်သူ များ ဖြစ်သည်။ ကျေးဇူး ဖြစ်ပေါ် တော်မူ  
ယာ၊ လယ်၊ ဟင်းခင်း၊ ကျွန်းကြီး များ နှင့် ကမ်း သစ်တော၊ ဝါးစိုက်  
စင်း ကျင်း၊ ကျေးဇူး ကျမ်း၊ လှည့်ပတ် များ ကို ကမ်းကမ်း ထားပြီး လှည့်ပတ်  
နေထိုင် ဖြစ်သည်။ ရာသီခွင်ဇယား လှည့်ပတ် ပြီး နည်း  
ဝင်စွာ နှင့် ကမ်းကမ်း များ ကမ်းကမ်း ထား ဆင်း ရဲ့ သူများ သည်  
ကို ကျေးဇူး ဖြစ်သည်။


ပွဲလမ်း: သဘင် များ သည် နည်း ရာသီခွင်ဇယား တစ်ခုထား  
ပြီး ကမ်းကို ထုံး ကမ်း: ဧည့်သည် ကမ်း: ကျွမ်းပ ကျေးဇူး ကမ်းကမ်း  
ပွဲ များ၊ ကျမ်းကမ်း ပွဲများ ဖြစ်သဖြင့် ဝင်စွာ မြန်မာ ကမ်းကမ်း များ သာ  
ဖြစ်သည်။ ကျမ်းကမ်း ပြင်း ဆိုင်ရာ နည်း: ဝင်စွာ မြန်မာ ကမ်းကမ်း  
များတွင် ဖြစ်ပေါ် တော်မူ မြန်မာ ကမ်းကမ်း များ ကမ်းကမ်း များ ဖြစ်သည်။

ကျေးဇူး ဖြစ်ရာ ရာသီခွင်ဇယား: သုံးသပ်ချက် ကျေးဇူး ကျမ်းကမ်း  
များ ဖြစ်ပေါ် တော်မူ ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း  
ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း  
ထား: ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း ကမ်းကမ်း

သုံးသပ်သူ   
ဦးကျော်မင်း  
CF



ကမ္ဘာ့အဖွဲ့: ချိတ်ဆက်မှုနှင့် အဖွဲ့




ကမ္ဘာ့ဘဏ်: ငြိမ်းစားမှု (ဖေဖေ) သုံး သပ် ပျက်

ကျေးဇူး ကမ္ဘာ့ ဘဏ်: များ သည် ကချင် ပြည်နယ် ကမ္ဘာ့ ဘဏ်: ကမ္ဘာ့ ဘဏ်

မဟုတ်ဘဲ ကမ္ဘာ့ ဘဏ်: များ လည်း ဖွဲ့စည်း ခဲ့သည်။ သို့သော် ကျေးဇူး ဖွဲ့စည်း ခဲ့သည်။  
ပြန်လည် များ သည် ခြောက် နှစ် ကျော် ခန့် သို့ သက်တမ်း ကာကြပါသည်။

တခြား ကမ္ဘာ့ ဘဏ်: ကမ္ဘာ့ UNDP, IRC စသည့် ကမ္ဘာ့ ဘဏ်: များ နှင့် လည်း  
ငြိမ်း စားမှု ဖြစ်ပါသည်။ ပညာရေး၊ ကျန်းမာရေး နှင့် ကမ္ဘာ့ ကံ့ ကမ္ဘာ့  
ကမ္ဘာ့ သည် သို့သော် ကျေးဇူး ဖွဲ့စည်း ခဲ့သည်။ သို့သော် နှင့် ဖြစ်ပါသည်။  
ကျေးဇူး သပ် ပျက်ပါသည်။

သုံး သပ် ပျက် 

ဦး စောင့် မြန်  
ဗ

ကမ္ဘာ့သား ကမ္ဘာ့သမီး ကမ္ဘာ့မြူကင်းဝေဝေ ကမ္ဘာ့မုား နှစ်ပျော်မွန်းဥက

ကမ္ဘာ့စာပေ

ကမ္ဘာ့သား

ကမ္ဘာ့သမီး

ဒီစုံစမ်း: ဂေ ဘွယ်ယု ပျံက  
 ဝှဲ ချင်း: ဆက်လမ်း  
 ဝှဲ ယယ်ကေ  
 ဆေး: လေး: ဆုံး  
 မူလ တန်း: ကျောင်း  
 ကေး: ကစား: ကွင်း  
 များစွာ: ဖြစ်

ဒီစုံစမ်း: ဂေ ဘွယ်ယု ဂေ:  
 ဝှဲ ယယ်ကေ  
 ဝှဲ ချင်း: ဆက်လမ်း  
 များစွာ: ဖြစ်  
 ဂေ ဘွယ်ကန်  
 မူလကျောင်း  
 ဝှဲ ယယ်ကေ: ကျောင်းဆင်း: ဗါ  
 ဝှဲ ချင်း: ဆက်လမ်း  
 နိဂုံး: ဆက်လမ်း  
 ကိုင်းခိုင်း: နိဂုံး

ကမ္ဘာ့မြူ

ကမ္ဘာ့သား

ကမ္ဘာ့သမီး

မူလကျောင်း  
 ဝှဲ ယယ်ကေ  
 ဝှဲ ယယ်ကေ  
 ဝှဲ ချင်း: ဆက်လမ်း  
 များစွာ: ဖြစ်

ပျော်မွန်းဥက

ကမ္ဘာ့သား

ကမ္ဘာ့သမီး

ကမ္ဘာ့သား: များစွာ: ဖြစ်: ဝှဲ ချင်း  
 ကျေး: မက: ဆေး: လေး: ဆုံး: ဝှဲ ချင်း  
 ဝှဲ ယယ်ကေ: ကမ္ဘာ့သား: ဝှဲ ချင်း  
 ကျောင်း: ဝှဲ ချင်း

ကျေး: မက: ဆေး: လေး: ဆုံး: ဝှဲ ချင်း  
 မူလတန်း: ကျောင်း: ဝှဲ ချင်း  
 များစွာ: ဖြစ်: ဝှဲ ချင်း  
 ကစား: ကွင်း: ဝှဲ ချင်း

ကျေးဇူးတင် ဦးစားပေးလှူဒါန်း ရွေးချယ်ခြင်း

၁) အကြီးကျောင်း

၂) ရွာပယ်ကျောင်း အကြီးရန်

၃) ရွာပယ်လမ်း ကျောင်းရန်

၄) ရွာ များ ဆက်လမ်း အကြီးရန်

၅) ရွာပယ်ကျောင်းနှင့် ကျောင်းရန်

၆) များစွာပေး ရှိရန်



ကျေးဇူး ကော်မတီအဖွဲ့:

(၁၀၀၀၀၀ ပ )

လုပ်ငန်းအမျိုးအစား	ဝန်ထမ်းအမည်	ခေါင်းဆောင် (ဝဋ်) နဖွဲ့ငွေ	မျှော်လင့်	အသက်
ကျေးဇူး အဖွဲ့ဝင် ဝန်ထမ်း	ဦး စောမင်းဦး	ခေါင်းဆောင်	မရှိ	၃၅
	ဒေါ်သောတာမေ	နဖွဲ့ငွေ	မရှိ	၂၀
ကျေးဇူး ဒီဇိုင်း ဝန်ထမ်း	ဦး ဒီဇို	ခေါင်းဆောင်	မရှိ	၂၄
	ဒေါ်မာမာ	နဖွဲ့ငွေ	မရှိ	၃၀
အောင်မြင်စွာ ဖြစ်ပေါ်စေရန် ကော်မတီ	ဦးကျော်စွာ	ခေါင်းဆောင်	မရှိ	၃၁
	ဦး ဖော်ကင်း	နဖွဲ့ငွေ	မရှိ	၅၂
	ဒေါ် ခင်စာ	"	မရှိ	၃၅
ဝယ်ယူရေး ဝန်ထမ်း	ဦး ရွှေသာ	ခေါင်းဆောင်	မရှိ	၃၃
	ဦး ဝင်းစော	နဖွဲ့ငွေ	မရှိ	၃၆
	ဒေါ်အေးဂျီမေ	"	မရှိ	၂၀
ဖွဲ့စည်းရေး ဝန်ထမ်း	ဦးစောစော		မရှိ	၂၉
လုပ်ငန်းအဖွဲ့ ဝန်ထမ်း	ဦးသန်းရွှေမောင်	ခေါင်းဆောင်	မရှိ	၃၂
	ဦး ထင်ဦး	နဖွဲ့ငွေ	မရှိ	၃၉
	ဒေါ် မခင်	"	မရှိ	၃၄
ကော်မတီဝင်	ဦး လာဝင်း	ခေါင်းဆောင်	မရှိ	၆၅
	ဦး နီစော	နဖွဲ့ငွေ	မရှိ	၆၀

දැනුවත්කරුවන්ගේ නාම:

ක୍ର. අංකය	නම	ලිපිනය:	ප්‍ර. අංකය	ප්‍ර. අංකය
1	ආචාර්ය ජී. ජයවර්ධන	දැනුවත්කරු	1234	
2	මේ. ජයවර්ධන	දැනුවත්කරු		
3	ආචාර්ය ජී. ජයවර්ධන	දැනුවත්කරු		
4	ආචාර්ය ජී. ජයවර්ධන	දැනුවත්කරු		
5	ආචාර්ය ජී. ජයවර්ධන	දැනුවත්කරු		
6	ආචාර්ය ජී. ජයවර්ධන	දැනුවත්කරු		



ပုံစံ - ၈ - ၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ရှာဖွေ ကျေးရွာတစ်ရွာသို့ ပထမဆုံးမိတ်ဆက်ရေး လွှာထုတ်ပေးရာတွင် လူထုစည်းရုံးရေးမှူးသည် ကျေးရွာအခြေခံအချက်အလက်များကို မေတ္တာရပ်ခံ၍ တောင်းခံရသည်။ ဤအချက်အလက်များကို မိတ်ဆက်အမည်ပေးပေးပိုင်ခွင့်ရှိသည်။ စီမံကိန်းမိတ်ဆက်စာတမ်းတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအား စစ်ဆေးပြီး မှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထံသို့ Tablets မှ တစ်ဆင့် ဖြည့်သွင်းရမည်။

ကျေးရွာခေါင်းစောင် အမည် ရွာ ၂၀၁၅	ကျေးရွာခေါင်းစောင်၏ စုန်းနံပါတ်	လူထုစည်းရုံးရေးမှူး၏ အမည် ဦးစိုး
ပြည်နယ်တိုင်းဒေသကြီး ဗင်	မြို့နယ် ပုသိမ်	ကျေးရွာအုပ်စု ဝက်
		ကျေးရွာ ပိတ်ခက် (၂)

က။ လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) --- မြို ---	၅၅	ဘာသာ (၁) --- ဗုဒ္ဓ ---	၅၅
လူမျိုးစု (၂) --- မြို ---	၂၂	ဘာသာ (၂) --- မြန်မာ ---	၄၆
လူမျိုးစု (၃) --- မြို ---	၂	ဘာသာ (၃) --- ---	
လူမျိုးစုရော -----		ဘာသာရော -----	
အခြား			
	အရေအတွက်		
မသန်စွမ်းသူများ	၂		
သက်ကြီးရွယ်အိုများ (၆၅ နှစ် နှင့် အထက်)	၁၃	ဗုဒ္ဓ - ၁၀ မြန်မာ - ၃	
စစ်ဘေးရှောင်			

	အမျိုးသား (အရေအတွက်)	အမျိုးသမီး (အရေအတွက်)
လူဦးရေ	၁၈၃	၁၇၈
လူမျိုးစု (၁) --- မြို ---	၁၂၆	၁၃၅
လူမျိုးစု (၂) --- မြို ---	၅၄	၃၉
လူမျိုးစု (၃) --- မြို ---	၃	၄
အခြား		
အိမ်ထောင်စုဦးစီး	၆၆	၆၅





(ခ) အခြေခံအဆောက်အအုံ အသုံးအဆောင်များ

စာသင်ကျောင်း	အမှတ် ခြံစံပါ	ကျန်းမာရေး	အမှတ် ခြံစံပါ	ဘာသာရေး အဆောက် အအုံများ	အမှတ် ခြံစံပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input type="checkbox"/>
မူလတန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input checked="" type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input checked="" type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း (ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သော ကျွမ်းကျင်သူများ)

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေ ထိုင်သူ	အခြားရွာမှ လာသူ		ရွာတွင်နေ ထိုင်သူ	အခြား ရွာမှ လာသူ		ရွာတွင် နေထိုင်သူ	အခြား မှလာ
မူလတန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက် ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရုံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေး ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ကျွမ်းကျင်၊ မီးသမား	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ/မ	<input checked="" type="checkbox"/>	<input type="checkbox"/>	သားဖွားဆရာမ	<input type="checkbox"/>	<input checked="" type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား	<input type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့် လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း: ကတ္တရာလမ်း: ကွန်ကရစ်လမ်း: မော်တော်ဆိုင်ကယ်လမ်း:  
 ကျောက်ခင်းလမ်း: မြေသားလမ်း: လူသွားလမ်း: အခြား: \_\_\_\_\_

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု ပိုင်းပါ ရှိပါသည်/မရှိပါ/မသိပါ

စီမံချက်ရှိခဲ့ပါသလား? နှစ်-----/မသိပါ

(၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း?

(၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား?

ပြုခဲ့ပါသည်/မပြုခဲ့ပါ /မသိပါ



(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ပဟိုမှ ၎င်းကျေးရွာအုပ်စု၏ပဟိုအထိ ခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင်--၃---/မသိပါ

(၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုပဟိုအထိ သွားလာရာတွင်ကြာမြင့်သည့်အချိန်။

ခြောက်သွေ့ရာသီတွင်ကြာချိန်-- ၁ နာရီ ၃၀ မိနစ် --- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/  
အခြား: -----  
မိုးရာသီတွင်ကြာချိန်-- ၂ နာရီ --- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/  
အခြား: -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်

ဤကျေးရွာတွင် ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်း ရှိပါသလား။  
 မရှိပါ  ရှိပါသည် ရှိလျှင်ဖော်ပြပါ ----- ၅.၅.၅၇

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုပဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ (သို့) ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

- (၁) ----- UNDP -----
- (၂) ----- IRC -----

(ဈ) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) မှ မှတ်တမ်းတင်ထားခြင်း  
ဤကျေးရွာသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) မှ မှတ်တမ်းတင်ထားမှု ရှိပါသလား။  
 မရှိပါ  ရှိပါသည်

ကျေးရွာခေါင်းဆောင်	အမည်	ဦး ဒိုချေ	
	လက်မှတ်		နေ့စွဲ
လူထုစည်းရုံးရေးမှူး	အမည်		
	လက်မှတ်		နေ့စွဲ

ပုံစံ - ၈ - ၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ (Form PC 4)

လမ်းညွှန်ချက်၊ စီမံကိန်းလုပ်ငန်းခွဲရွေးချယ်မှုအစည်းအဝေးပြီးနောက်တွင် ကျေးရွာအုပ်စုမှ CF/TF တို့၏ အကူအညီရယူ၍ ကျေးရွာစီထောက်ကော်မတီမှ လက်မှတ်ရေးထိုးပြီး အဆိုပါပုံစံအား ပြည်စုံအောင်ဖြည့်သွင်းရမည်။ ဤပုံစံအား ပြည်စုံအောင်ဖြည့်သွင်းပြီးပါက ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် TPIC သို့ ပေးပို့ရန်အတွက် နောက်ဆက်တွဲအဖြစ် ထားရှိရမည်။ CF မှ ကျေးရွာတစ်ရွာချင်းစီ၏ စီမံကိန်းလုပ်ငန်းခွဲဆိုင်ရာ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။ (ယခုနှစ်စီမံကိန်းလုပ်ငန်းခွဲ မလုပ်ကိုင်သော ကျေးရွာများ မပါဝင်ပါ။)

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် ဒေါ်မခိုင်

နေ့စွဲ 5. 2. 2017 ဖက်ဝန်းအားအမှတ်ခြစ်ပေးပါ။ (✓) ဝစက်ဝန်း(၁) ဝစက်ဝန်း(၂) ဝစက်ဝန်း(၃) ဝစက်ဝန်း(၄)

ပြည်နယ်/တိုင်း ချင်း၊ မြို့နယ် ပလက်ဝ ကျေးရွာအုပ်စု ဝက်မ /

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက် အကျိုးခံစားခွင့် ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကျန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ   အမည်/အဖွဲ့	စုစုပေါင်း
လိပ်ခေါင်း	လိပ်ခေါင်း၊ တံတား၊ (သစ်သား)	အလျား-100'၊ အနံ- 7'၊ အမြင့်- 23'	69	<input type="checkbox"/> ကျား၊ <input type="checkbox"/> မ၊ <input checked="" type="checkbox"/> ကျား+ မ	7000000			7000000
ဝက်မ	အောက်ပေါ်၊ ရွာငါး၊ တံတား၊ (သစ်သား)	အလျား-100'၊ အနံ- 7'၊ အမြင့်- 19'	53 နှ	<input type="checkbox"/> ကျား၊ <input type="checkbox"/> မ၊ <input checked="" type="checkbox"/> ကျား+ မ	7000000			7000000
ဇိတ်စာဝ(၃)	စိပ်၊ စမ်း၊ ဈေး သွယ်ယူခြင်း	11220'	205	<input type="checkbox"/> ကျား၊ <input type="checkbox"/> မ၊ <input checked="" type="checkbox"/> ကျား+ မ	7500000			7500000
				<input type="checkbox"/> ကျား၊ <input type="checkbox"/> မ၊ <input type="checkbox"/> ကျား+ မ				
				<input type="checkbox"/> ကျား၊ <input type="checkbox"/> မ				

(33)

				၀ ကျား + ၆				
--	--	--	--	------------	--	--	--	--

ရာထူး ကျေးရွာအုပ်စု ဝိ/ထောက်ကော်မတီ ဥက္ကဋ္ဌ အမည် လက်မှတ် ရက်စွဲ

*Handwritten signature*

*Handwritten signature*

၅. 2. 2017

၅၆

ပထမ အကြိမ်ကျေးဇူး ဖိတ်ခေါ် ကခင်းစား

ဝက်ဖ် ကျေးဇူး ကုသ

ဖိတ်ခေါ်(ပါ)ကျေးဇူး၊ ကခင်းစား၊ မြတ်တော်

နာမည် .  
လိပ်စာ .  
ရက်စွဲ .


ကခင်းစား စာစောင်ခြင်း " ငါတို့အဖို့ များ ဗုဒ္ဓိဗျာဏ်ကို ဖိတ်ခေါ်ခြင်း၊ စီမံ ကိန်း

နှိုင်းပါဝင်သည့်ကဏ္ဍအား နာမည်များကို ဖိတ်ခေါ်ပြီး ကခင်းစား စာစောင်ကြပါသည်။ နေရာချုပ်ရေးဗျာဏ် မှလည်း ~~ကဏ္ဍအား~~ ဖြန့်ဝှင်း ဖြောဖြားပြီး နားလည် ရှင်းလင်း ပြီးပါသည်။

ဆွေးနွေးချက်

" ဆွေးနွေးချက် ဗျာဏ် မှ စီမံ ကိန်း ကဏ္ဍအား နားလည် သဘော ပေါက် ကောင်ရှင်းဖြင့် များများ ဗုဒ္ဓိဗျာဏ် ကဏ္ဍအဖို့ ဆွေးနွေး ဗျာဏ် ဖြန့်ဝှင်းကြပါသည်။ ဆွေးနွေးမှုတွင် အကျိုးဝန်ထမ်း (ကဏ္ဍ-၁ နှစ်-၁) ကျွေးငါးမျိုး ဆွေးနွေးကာ ကခင်းစား ကျိန်း နှစ် (၆:၀၀) နှစ်ခန့် ဆွေးနွေးချက် ကြပါသည်။

၄:၀၀ နှစ် (၆:၀၀) နှစ်ခန့် ဆွေးနွေးမှုတွင် ကခင်းစား ဖြန့်ဝှင်း စာစောင် ဖြင့် ဆွေးနွေးချက် (က-၁) (၆-၁) ကျိန်း များများ သဘောကျ မှတ်တမ်းဖြင့် ကျွေးငါးကဏ္ဍ ဖြန့်ဝှင်းကြပါသည်။ များများ ဗုဒ္ဓိဗျာဏ် ဆွေးနွေး ဖြင့် ရောက် ဆက်ဆံမှုစီ ကျွေးငါးမျိုး ကျွေး နေ့က နေ့အစတွင် များများ နားလည် သဘောကျ ကြပါသည်။ သဘော (၄:၀၀) နှစ်ခန့် ဆွေးနွေးမှုတွင် ကခင်းစား ကျိန်း ဖြန့်ဝှင်း ကြပါသည်။

မြတ်တော် စားသူ 

ပထမ အကြိမ် စာခွင့်: ၀၀: မှတ်တမ်း:

ထိန်းဝပါ) ကျေးဇူး

ဝက်ဖ် နည်း

နေ့စွဲ 20.1.2017

နည်း - ၂:၀၀ နာရီ

၇၇၇ - ဂွာလယ် နည်း

ကဏ္ဍ: ၈၇၇ "

" မူဝါဒအရ ဝန်ထမ်း: မိတ်ဆက်ခြင်းနှင့် တိုက်ရိုက်: ရွေးချယ်ခြင်း:

စာခွင့်: ၀၀: ၀၀၀၀၀၀၀ "

" CF/TF များမှ ဝန်ထမ်း: ကိုယ်စား ဝန်ထမ်း ဦးစီးသော နှစ်

ဝန်ထမ်း: ကဏ္ဍဝင်လုပ် ရေးလုပ်စားလမ်း: ဖြစ်ကြား: ဝွာပါသည်။  
ဆယ်လီဖ်များမှ လုပ်ငန်း: ကဏ္ဍ: ၀၀၀၀၀၀၀: ၀၀: စာခွင့်: ၀၀: ကို  
ဝင်ကြပါသည်။"

ရွေး: ရွေး: ဝန်ထမ်း "

" မူဝါဒအရ: ရွေး: များမှ ရွေးတန်း ဝန်ထမ်း: များ:

ဖြစ်ကြသော ကော်မတီဝင်များ: ပြန်လည် ဆုံးဖြတ်ခြင်းလုပ်ငန်း  
မလုပ်နိုင် သည့် ကို ရွေး: ရွေး: ၇၇ - က နည်း: ၀၀၀၀၀၀၀: ၀၀၀၀၀၀၀  
ကော်မတီဝင်များ: ကိုယ်စား ဝန်ထမ်း ကဏ္ဍဝင် ဖြစ်ကြပါ သည်။  
ကော်မတီဝင် များ: ကဏ္ဍဝင် လုပ်ငန်း ဝင်: ကဏ္ဍ: များ: ၀၀၀၀  
၇၇, ၀၀၀၀၇၇ များ: ကိုယ်စား: CF မှ ဝန်ထမ်း: ဝွာပါသည်။  
လုပ်ငန်း: ၀၀၀၀၀, ကဏ္ဍ: က: ကဏ္ဍ: ၀၀၀၀၀၀၀ များ: ၀၀၀၀၀၀၀  
၀၀၀၀၀ ကို ဝန်ထမ်း: ၀၀၀၀၀၀ ၇၇ မှ ရွေး: ရွေး: လုပ်ငန်း  
ကို ဝန်ထမ်း: ကို ၀၀၀၀၀၀ လုပ်ငန်း ကိုယ်စား: ၀၀၀၀၀၀  
၇၇: စာခွင့်: ၀၀: ကိုယ်စား ၀: ၀၀၀၀၀၀ တွင် လုပ်ငန်း: ၀၀  
ပါသည်။

မှတ်တမ်း: ၀၀၀၀၀

ဒို့တိယ ကရိယာ ကဗျာ:ဝေ: ဗုဒ္ဓကဏ္ဍ:

ဝိသေသ(ပ)ကျမ်းစာ

ဝက်ဖ ရုပ်စု

ရက်စွဲ- 21.1.2017

နာရီ- ၉:၀၀ နာရီ

ရက်စွဲ - ၅၀၀၀၀၀

နိဗ္ဗာန် ကျော

“ ဦးစား ပေး လှူဒါန်း နှင့် ဂွေးချုပ်ခြင်း

ကဗျာ:ဝေ: ဝိသေသ(ပ)ကျမ်းစာ

ဒို့တိယ ကရိယာ ကဗျာ:ဝေ: ကျိလည်း နိဗ္ဗာန် ၁၂၀၀ နာရီ

နာရီဖြင့် ဖြစ်လာခြင်း စတင် ဖြစ်ပါသည်။

ဆွေးနွေး ပြောဆို

“ ဦးစား ပေး လှူဒါန်း များကို ကျား + မ ခွဲခြား

ဖွဲ့ ဂွေးချုပ် ဖြစ်ပြီး ကျား + မ ကျွန်ုပ်တို့ သော ကဗျာများကို ဖြစ်လာခြင်း စတင် ဖြစ်ပါသည်။ ၎င်းတို့ကို နာရီဖြင့် ဖြစ်လာခြင်း ဖြစ်ပါသည်။

ဖွဲ့ ကဗျာ: သဘော ကျွန်ုပ်တို့ မှာ ဖြစ် လာခြင်းကို ဆွေးနွေးကြ ၎င်း ကဗျာ ကဗျာများ ပါ နှင့် ဖြစ် လာခြင်း ဖြစ်ပါသည်။

များကို ကွဲလွဲစွာ စာရေး လာခြင်း ဖြစ် လာခြင်း ကဗျာ: ဆွေးနွေး နှင့် ဖြစ် လာခြင်း ကဗျာ: သဘော ကဗျာ: မှာ ဖြစ် လာခြင်း ဖြစ်ပါသည်။

သဘော ကဗျာ: ကဗျာ: သဘော ကဗျာ: မှာ ဖြစ် လာခြင်း ဖြစ်ပါသည်။ ၎င်း ကဗျာ ကဗျာများ ပါ နှင့် ဖြစ် လာခြင်း ဖြစ်ပါသည်။

ကဗျာ: သဘော ကဗျာ: မှာ ဖြစ် လာခြင်း ဖြစ်ပါသည်။ ၎င်း ကဗျာ ကဗျာများ ပါ နှင့် ဖြစ် လာခြင်း ဖြစ်ပါသည်။

ဗုဒ္ဓကဏ္ဍ: ၆၂၃၂၂